

ဓမ္မခန္ဓာ (၃၁) “လု-ကမန်”
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၅၇။ သုတ်ဒေသနာ- ၃၄ ပါ။

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -၁၁-

၁။ ☆ ၂၁	الم ﴿
	အလက်ဖါလမ်မင်☆
၂။	تِلْكَ آيَاتُ الْكِتَابِ الْحَكِيمِ ﴿
	ဤသည် ဓမ္မသတ် ကျမ်းတော်၏ သုတ်ဒေသနာတော်များ ဖြစ်၏။
၃။	هُدًى وَرَحْمَةً لِّلْمُحْسِنِينَ ﴿
	သုမင်္ဂလာပြုသူများအတွက် လမ်းညွှန်နှင့် ကရုဏာတော် ဖြစ်၏။
၄။ ☆ ၂၂ ၄	الَّذِينَ يُقِيمُونَ الصَّلَاةَ وَيُؤْتُونَ الزَّكَاةَ وَهُمْ بِالْآخِرَةِ هُمْ يُوقِنُونَ ﴿
	ထိုသူတို့သည် မေတ္တာဓိဋ္ဌာန် မြကြ၏။ အခွန်ငွေဖြူ ပေးကြ၏။ သူတို့သည် နောင်ဘဝကိုလည်း ဒိဋ္ဌယုံကြည်ကြ၏။
၅။	أُولَئِكَ عَلَىٰ هُدًى مِّن رَّبِّهِمْ وَأُولَئِكَ هُمُ الْمُفْلِحُونَ ﴿
	ထိုသူတို့သည် သူတို့ ကံကြမ္မာရှင်၏ လမ်းညွှန်ချက်၌ ရှိ၍၊ ထိုသူတို့သည်ကား အောင်မြင်ပေါက်မြောက်သူများပင် ဖြစ်၏။
၆။	وَمِنَ النَّاسِ مَن يَشْتَرِي لَهْوَ الْحَدِيثِ لِيُضِلَّ عَن سَبِيلِ اللَّهِ بِغَيْرِ عِلْمٍ وَيَتَّخِذَهَا هُزُوًا أُولَئِكَ لَهُمْ عَذَابٌ مُّهِينٌ ﴿
	လူသားတို့အနက်၊ အသိပညာမဲ့စွာဖြင့်၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ လွဲဖယ်ရန်၊ အူမြူးစရာ ဆင့်ပြန်စကား များကို ရောင်းဝယ်လျက် ၎င်းကို လှောင်ပြောင်စရာဟု အယူထားကြ၏။ ထိုသူများအတွက် နိမ့်ကျသော ဝင့်ကြေး သည် ရှိနေလတ္တံ့။
၇။	وَإِذَا تُلِيَتْ عَلَيْهِ آيَاتُنَا وَوَلَّىٰ مُسْتَكْبِرًا كَأَن لَّمْ يَسْمَعْهَا كَأَنَّ فِي أُذُنَيْهِ وَقْرًا فَبَسَّطَ بَعْذَابِ الْأَلِيمِ ﴿
	ငါ၏ သုတ်ဒေသနာတို့အား သူ့ကို ဖတ်ပြသောအခါ၊ ထို၌ မကြား၊ နားများ လေးလျက် မာနတက် လှည့်ထွက်သွား၏။ သူ့အတွက် သတင်းကောင်းမှာ စူးနစ်နာကျင်သော ဝင့်ကြေးသာ ဖြစ်၏။
၈။	إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَهُمْ جَنَّاتٌ النَّعِيمِ ﴿
	ယုံကြည်၍ ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသောသူ၊ ထိုသူတို့အတွက် ဂုဏ်ရှိသော သုခဘုံများ ရှိနေ၏။
၉။	خَالِدِينَ فِيهَا وَعَدَّ اللَّهُ حَقًّا وَهُوَ الْعَزِيزُ الْحَكِيمُ ﴿
	ထို၌ ကာလမဲ့ စံစားရမည်ပင်၊ ပရမတ်ဘုရားရှင်၏ ကတိတော်သည် သစ္စာတစ်ရပ် ဖြစ်၏။ အရှင်သည် ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။

၁၀။	<p>خَلَقَ السَّمَاوَاتِ بَعِيرٍ عَمِدٍ تَرَوْنَهَا وَالَّتِي فِي الْأَرْضِ رَوَاسِي أَنْ تَمِيدَ بِكُمْ وَبَثَّ فِيهَا مِنْ كُلِّ دَابَّةٍ وَأَنْزَلْنَا مِنَ السَّمَاءِ مَاءً فَأَنْبَتْنَا فِيهَا مِنْ كُلِّ زَوْجٍ كَرِيمٍ ﴿١٠﴾</p> <p>သင်တို့ မြင်ရသည့်အတိုင်း မိုးကောင်းကင်ကို မဏ္ဍိုင် မရှိဘဲ ဖြစ်တည်စေ၏။ သင်တို့အတွက် ငါသည် မြေကမ္ဘာ၌ ဖြန့်ကျဲမသွားစေရန် တိုက်ကြီးများကို ခင်းကျင်းထား၍၊ ထို၌ သတ္တဝါကိုယ်စီ ပျံပွားစေ၏။ ထို၌ ကျက်သရေရှိသော စုဖွဲ့ကိုယ်စီ ဖြစ်ထွန်းစေရန် ကောင်းကင်မှ ရေကို ချလေးတော်မူ၏။</p>
၁၁။	<p>هَذَا خَلْقُ اللَّهِ فَأَرُونِي مَاذَا خَلَقَ الَّذِينَ مِنْ دُونِهِ بَلِ الظَّالِمُونَ فِي ضَلَالٍ مُّبِينٍ ﴿١١﴾</p> <p>ဤသည် ပရမတ်ဘုရားရှင်၏ ဖြစ်တည်စေမှု နိယာမပင်တည်း။ အရှင် မှလွဲ၍ ကိုးကွယ်ခံရသော သူများ၏ ဖြစ်တည်စေခြင်း နိယာမကို ကျွန်ုပ်အား ပြသလော့။ အမှန်မှာ အမိုက်ကောင်များသည် ရှင်းလင်းသော အပါယ်လမ်း၌ ရှိ၏။</p>
၁၂။	<p>وَلَقَدْ آتَيْنَا لُقْمَانَ الْحِكْمَةَ أَنْ اشْكُرْ لِلَّهِ وَمَنْ يَشْكُرْ فَإِنَّمَا يَشْكُرُ لِنَفْسِهِ وَمَنْ كَفَرَ فَإِنَّ اللَّهَ غَنِيٌّ حَمِيدٌ ﴿١٢﴾</p> <p>ငါသည် လု(က)မန်အား^{၁၀၆} ပရမတ်ဘုရားရှင်အား ကျေးဇူးပြုရန်၊ ကျေးဇူးပြုသူသည် သူ၏ ဉာဉ် စရိုက်အတွက်သာ ကျေးဇူးပြုခြင်း ဖြစ်ကြောင်း စီရင်ထုံးကို ချီးမြှင့်၏။ မည်သူသည် ဖုံးကွယ်သော်လည်း ပရမတ်ဘုရားရှင်သည် ရည်သန်စူးစိုက်မှုအပေါင်းနှင့် ကုံလုံပြည့်စုံပေ၏။</p>
၁၃။	<p>وَإِذْ قَالَ لُقْمَانُ لِابْنِهِ وَهُوَ يَعِظُهُ يَا بُنَيَّ لَا تُشْرِكْ بِاللَّهِ إِنَّ الشِّرْكَ لَظُلْمٌ عَظِيمٌ ﴿١٣﴾</p> <p>လု(က)မန်၏ သားအတွက်^{၁၀၇} ဩဝါဒ၌၊ သူက “အို ချစ်သား၊ ပရမတ်ဘုရားရှင်နှင့် ရောပြွန်းကိုးကွယ်ခြင်းကို မပြုနှင့်၊ ကေန်ပင် ရောပြွန်းကိုးကွယ်ခြင်းသည် အဝိဇ္ဇာစီးမှုကြီးဖြစ်၏။” ဟု ဆို၏။</p>
၁၄။	<p>وَوَصَّيْنَا الْإِنْسَانَ بِوَالِدَيْهِ حَمَلَتْهُ أُمُّهُ وَهْنًا عَلَى وَهْنٍ وَفِصَالُهُ فِي عَامَيْنِ لِيِ اشْكُرَّ لِي وَلِوَالِدَيْكَ إِلَيَّ الْمَصِيرُ ﴿١٤﴾</p> <p>ငါအရှင်က လူသားအား မွေးမိဘနှင့် စပ်လျဉ်း၍ မှာကြားသည်မှာ မိခင်သည် ကိုယ်ဝန်ဆောင်၍ သူ့အား အားကုန်မတတ်၊ အားကုန်ခြင်းဖြင့် မွေးဘွားရ၏။ သူ၏ နို့ဖြတ်ခြင်းသည် နှစ်နှစ်လည်၌ ဖြစ်၏။ ငါအရှင်အားလည်းကောင်း သင့်မွေးမိဘအား လည်းကောင်း ကျေးဇူးသိတတ်ရာ၏။ ခရီးဆုံးပန်းတိုင်သည် ငါထံသို့သာ ဖြစ်၏။</p>
၁၅။	<p>وَإِنْ جَاهَدَاكَ عَلَىٰ أَنْ تُشْرِكَ بِي مَا لَيْسَ لَكَ بِهِ عِلْمٌ فَلَا تُطِعْهُمَا وَصَاحِبُهُمَا فِي الدُّنْيَا مَعْرُوفًا وَاتَّبِعْ سَبِيلَ مَنْ أَنَابَ إِلَيَّ ثُمَّ إِلَيَّ مَرْجِعُكُمْ فَأُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ ﴿١٥﴾</p>

(၁၀၆) လု(က)မန် ဆိုသော အမည်ကို သမ္မာကျမ်းစာတွင် ဖော်ပြခြင်း မရှိပေ။ သမ္မာကျမ်းစာနှင့် ကုရ်အာန်ကျမ်းတော်မှာ စီးဆင်းလာရာ အရပ်ဒေသ (အရှေ့အလယ်ပိုင်း)- တူညီသောကြောင့် သမိုင်းတင်ပြပုံနှင့် ယုံကြည်မှုများ တူညီလေဟန် ထင်ရသော်လည်း အမှန်တကယ်တွင် ဒဿနနှင့် ယုံကြည်ချက် အဆီအနှစ်ခြင်း လုံးဝ ကွဲပြားနေသည်။ သမ္မာကျမ်းစာပါ ဖော်ပြထားသည့် သတင်းတော်ဆောင်၊ ဉာဏ်စဉ်တော်ဆောင်များ၏ အမည်များမှာ အချို့တူညီမှု ရှိသကဲ့သို့ **သူကဒ်လီ** (ကပိလပြည်ရှင်)၊ **သူလ်ကာနိုင်** (ကာနိုင်မင်းကြီး)၊ **လု(က)မန်** စသည့် သမ္မာကျမ်းစာ၌ ဖော်ပြခြင်း မရှိသော ကိုယ်တော်များအား ကျမ်းမြတ်ကုရ်အာန်တွင် တွေ့ရပေသည်။ သို့သော် ထိုကိုယ်တော်များကို ဖော်ပြတိုင်း နောက်လူများ နားလည်နိုင်စေရန် ထိုအမည်များတွင် အဓိပ္ပါယ်များ ရှိနေပေသည်။ **လု(က)မန်**၏ အဓိပ္ပါယ်မှ **ပုံပြောကောင်းသူ** ဟု ဖြစ်ပေသည်။ ထိုစကားလုံးနှင့် ရင်းမြစ်တူ စကားလုံး **လာတကမာတု** “ပါးစပ်နှင့်အပြည့်” ပါးစပ်ထဲတွင် စကားလုံးများ သို့မဟုတ် အရာဝတ္ထုတစ်ခုကို အပြည့်ဖြည့်ထားခြင်းကို ၃၇:၁၄ တွင် ဖော်ပြ ထားပေသည်။ ထို့ကြောင့် **လု(က)မန်** ဆိုသည်မှာ ဂရိစာပေလာ- အီသီယိုပီးယားမှ ပုံပြောကောင်းသည့် **အီဆွပ်** ဖြစ်သည်ဟု အချို့ ဆရာတော်ကြီးများက တင်ပြသည်များလည်း ရှိပေသည်။ အချို့ကလည်း **လု(က)မန်**သည် သားကို ဆုံးမသည့် အကြောင်းကို ညွှန်းပြသွန်သင်သောကြောင့် တရုတ်ပြည်မှ **ကွန်ဖြူးရှင်** သို့မဟုတ် **တောက်** ကို ဆိုလိုသည်ဟု ဆိုကြပေသည်။ မည်သို့ဆိုစေ ကျမ်းတော်က ရည်ရွယ်သည်မှာ ရှေးမှ လူသား ဉာဏ်စဉ်တော်ဆောင်များကို ဖော်ပြ၍ သူတို့၏ အဆုံးအမများကို နမူနာယူနိုင်ရန်၊ ထိုနမူနာယူခြင်းဖြင့် မိမိကိုယ်မိမိ ပြုပြင်ရန် နောက်လာ နောက်သားများအတွက် အမွေကောင်းများ ထားခဲ့နိုင်ရန်အတွက်သာ ရည်ရွယ်ခြင်းဖြစ်ပေသည်။ သူသည် မည်သူမည်ဝါဖြစ်၍ ပုဂ္ဂိုလ်ရေးဆည်း ကပ်ရန် သွန်သင်ခြင်း အလျဉ်းမရှိချေ။

(၁၀၇) သား ဆိုသည်မှာ နောက်လိုက် ဒကာများကိုလည်း ခေါ်ဆိုပေသည်။

၆၁	အကယ်၍ သူတို့က သင့်အား သင်မသိသော အရာကို ဝါအရင်နှင့် ရောပြုန်းကိုးကွယ်စေရန် အားစိုက်ဆောင်ရွက်ခဲ့လျှင် သူတို့အား မနာခံနှင့်၊ လောကီမှု၌ သူတို့အား အသိအမှတ်ပြု အဖော်ပြုလော့၊ သို့သော် ငါ့ဘက်တော်သို့ ဦးတည်ချက် ရှိသူများကိုသာ လိုက်နာလော့၊ တဖန် သင်တို့ အားလုံးသည် ငါ့ထံသို့သာ အပြန်ခရီး ရှိ၏ သင်တို့၏ ကျင့်ကြံလေ့ရှိခဲ့သည်များအား သတင်းထုတ်ပြန်တော်မူလတ္တံ့။
၁၆။	<p>يَا بُنَيَّ إِنَّهَا إِنْ تَكُ مِثْقَالَ حَبَّةٍ مِنْ خَرْدَلٍ فَتَكُنْ فِي صَخْرَةٍ أَوْ فِي السَّمَاوَاتِ أَوْ فِي الْأَرْضِ يَأْتِ بِهَا اللَّهُ إِنَّ اللَّهَ لَطِيفٌ خَبِيرٌ ﴿١٦﴾</p> <p>အို ချစ်သား၊ အနုမြူ၏ အလေးချိန်သည်^{၁၀၀} ကျောက်တုံးကြီး၏ အတွင်း၌ဖြစ်စေ၊ မိုးများအတွင်း မြေအတွင်း၌ ဖြစ်စေ ရှိငြားသော်လည်း ပရမတ်ဘုရားရှင်သည် ၎င်းကို ဆွဲထုတ်ယူခဲ့မည်ပင်၊ ပေန်ပင် ပရမတ်ဘုရားရှင်သည် သက်ညှာတော်မူ၏၊ သတင်းရနေတော်မူ၏။</p>
၁၇။ ☆ ၂:၃	<p>يَا بُنَيَّ أَقِمِ الصَّلَاةَ وَأْمُرْ بِالْمَعْرُوفِ وَانْهَ عَنِ الْمُنْكَرِ وَاصْبِرْ عَلَىٰ مَا أَصَابَكَ إِنَّ ذَٰلِكَ مِنْ عَزْمِ الْأُمُورِ ﴿١٧﴾</p> <p>အို ချစ်သား၊ မေတ္တာဓိဋ္ဌာန်^{၁၀၀} မြဲကြလော့၊ အသိအမှတ်ပြု ညွှန်ကြားလော့၊ သူစိမ်းဆန်ခြင်းကို ဟန့်တားလော့၊ သင်တို့ ထိခိုက်ရသော အရာ၌ သည်းခံလော့- ကေနပ်ပင် ဤသည် ညွှန်ကြားချက်များအား ဆုံးဖြတ်နည်း ဖြစ်၏။</p>
၁၈။	<p>وَلَا تُصَعِّرْ خَدَّكَ لِلنَّاسِ وَالْإِنْسَانُ لِرَأْسِهِ لَمَّاعَةٌ ﴿١٨﴾ وَلَا تَمْشِ فِي الْأَرْضِ مَرَحًا إِنَّ اللَّهَ لَا يُحِبُّ كُلَّ مُخْتَالٍ فَخُورٍ ﴿١٩﴾</p> <p>လူသားတို့အား မထီလေးစား မျက်နှာထားဖြင့်၊ မြေကမ္ဘာ၌ ပမာမခန့် မသွားလာနှင့်၊ ကေနပ်ပင် ပရမတ်ဘုရားရှင်သည် ဂုဏ်ဖော် ကြားဝါသူတိုင်းအား နှစ်သက်တော်မမူချေ။</p>
၁၉။	<p>وَأَقْصِدْ فِي مَشْيِكَ وَاعْضُضْ مِنْ صَوْتِكَ إِنَّ أَنْكَرَ الْأَصْوَاتِ لَصَوْتُ الْحَمِيرِ ﴿٢٠﴾</p> <p>သွားလာခြင်း၌ အလယ်အလတ်ကျလော့၊ လေသံ လျှော့ချလော့၊ မနှစ်မြို့ဘွယ် သူစိမ်းဆန်သော အသံသည် မြည်း၏ အသံ ဖြစ်၏။</p>
၂၀။	<p>أَلَمْ تَرَوْا أَنَّ اللَّهَ سَخَّرَ لَكُمْ مَّا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ وَأَسْبَغَ عَلَيْكُمْ نِعْمَهُ ظَاهِرَةً وَبَاطِنَةً وَمِنَ النَّاسِ مَن يُجَادِلُ فِي اللَّهِ بِغَيْرِ عِلْمٍ وَلَا هُدًى وَلَا كِتَابٍ مُّنبِئٍ ﴿٢١﴾</p> <p>ပရမတ်ဘုရားရှင်က မိုးများအတွင်း မြေအတွင်း ရှိသော အရာတို့ကို သင်တို့အတွက် အသုံးခံဖြစ်စေကြောင်း၊ သင်တို့၏ အတွင်း အပြင် နှစ်ဌာနလုံးကို ဂုဏ်ပေးခြင်းဖြင့် ကာရံထားကြောင်း သင်တို့ မမြင်ကြသလော့။ သို့ပါလျှက် လူတို့ အနက် အသိပညာ၊ လမ်းညွှန်ချက်၊ တရားရောင်ဝါရှိသော ကျမ်းတော် မရှိဘဲလျက် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ စောဒကတက်လိုသူ ရှိနေ၏။</p>
၂၁။	<p>وَإِذَا قِيلَ لَهُمُ اتَّبِعُوا مَا أَنْزَلَ اللَّهُ قَالُوا بَلْ نَتَّبِعُ مَا وَجَدْنَا عَلَيْهِ آبَاءَنَا أَوْ لَوْ كَانَ الشَّيْطَانُ يَدْعُوهُمْ إِلَىٰ عَذَابِ السَّعِيرِ ﴿٢٢﴾</p> <p>သူတို့အား ပရမတ်ဘုရားရှင်က ချမှတ်ပေးရာအား လိုက်နာကြကုန်လော့ ဟု ပြောသောအခါ၊ သူတို့က “အမှန်မှာ ကျွန်ုပ်တို့သည် မိရိုးဖလာမှ တွေ့ရှိချက်ကိုသာ လိုက်နာနေကြ၏”ဟု ပြန်ပြောကြ၏။ “အလို- မကောင်းဆိုးဝါးသည် သူတို့အား မီးလောင်စာ ဝင့်ကြွေးထံသို့ ခေါ်ငင်ခဲ့ပြီ မဟုတ်တုံလော့။”</p>
၂၂။	<p>وَمَنْ يُسَلِّمْ وَجْهَهُ إِلَى اللَّهِ وَهُوَ مُحْسِنٌ فَقَدِ اسْتَمْسَكَ بِالْعُرْوَةِ الْوُثْقَىٰ وَإِلَى اللَّهِ عَاقِبَةُ الْأُمُورِ ﴿٢٣﴾</p> <p>ပရမတ်ဘုရားထံသို့ မျက်မှောက်ပြု၍ ငြိမ်းချမ်းရေးပြုသူ၊ သုမင်္ဂလာပြုသောသူ ထိုသူသည်၊ ခိုင်မာမြဲမြံသော လက်</p>

(၈၁၈) **حَبَّةٍ مِنْ خَرْدَلٍ** ဆိုသည်မှာ လုံးကောက် အစိပွယ်အားဖြင့် မှန်ညှင်းစေ့၏ အဆံ ဟု ဖြစ်သော်လည်း အာရပ်များက အလွန် အသေးဆုံး အမှုများကို ပြောဆိုခြင်း ဖြစ်သည်။ ထိုကြောင့် ဤနေရာ၌ အနုမြူ ဟု ဘာသာပြန်ဆိုခြင်း ဖြစ်ပေသည်။

	ကိုင်းအား ဆုပ်ကိုင်သည် မည်၏။ အရေးအရာများသည် ပရမတ်ဘုရားရှင်ထံသို့သာ ဆိုက်ရောက် ချုပ်ငြိမ်းရလတ္တံ့။
၂၃။	<p>وَمَنْ كَفَرَ فَلَا يَحْزَنكَ كُفْرُهُ إِلَيْنَا مَرْجِعُهُمْ فَنُنَبِّئُهُمْ بِمَا عَمِلُوا إِنَّ اللَّهَ عَلِيمٌ بِذَاتِ الصُّدُورِ ﴿٢٣﴾</p> <p>ဖုံးကွယ်မှောင်ချသူ၊ သူ၏ ဖုံးကွယ်မှုကြောင့် သင် စိတ်မပူနှင့်၊ သူတို့၏ အပြန်ခရီးသည် ငါ့ထံသို့သာ ဖြစ်၏။ သို့ဖြင့် သူတို့၏ ကျင့်ကြံခဲ့သမျှကို သူတို့အား သတင်းထုတ်ပြန်ခံရစေလတ္တံ့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သူတို့၏ ရင်တွင်းခံစားချက်များ အားဖြင့် သိနေသော အရှင် ဖြစ်၏။</p>
၂၄။	<p>نُمَتِّعُهُمْ قَلِيلًا ثُمَّ نَضْطَرُّهُمْ إِلَىٰ عَذَابٍ غَلِيظٍ ﴿٢٤﴾</p> <p>သူတို့အား ယာယီအနည်းငယ် ချမ်းမြေ့မှုပေးထား၏။ တဖန် တိကျပြတ်သားသော ဝင့်ကြေးထဲသို့ တွန်းပို့ပစ်မည်ပင်။</p>
၂၅။	<p>وَلَيْنَ سَأَلْتَهُمْ مَنْ خَلَقَ السَّمَاوَاتِ وَالْأَرْضَ لَيَقُولُنَّ اللَّهُ قُلِ الْحَمْدُ لِلَّهِ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ ﴿٢٥﴾</p> <p>သူတို့အား “မိုးများနှင့် မြေကမ္ဘာအား အဘယ်သူက ဖြစ်တည်စေသနည်း၊”ဟု မေးသော်၊ “ပရမတ်ဘုရားရှင် ဖြစ်၏။”ဟု ဆိုကြလိမ့်မည်၊ ဟောလော့ “ရည်သန်စူးစိုက်မှုအပေါင်းသည် ပရမတ်ဘုရားရှင်အဘို့သာ ဖြစ်၏။” သို့သော် သူတို့မှ အများစုမှာ သိကြသည် မဟုတ်ချေ။</p>
၂၆။	<p>لِلَّهِ مَا فِي السَّمَاوَاتِ وَالْأَرْضِ إِنَّ اللَّهَ هُوَ الْغَنِيُّ الْحَمِيدُ ﴿٢٦﴾</p> <p>မိုးများနှင့် မြေကမ္ဘာသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်၊ အရှင်သည် ကိုလုံပြည့်စုံ၏။ ရည်သန်စူးစိုက်မှုတည်ရာ ဖြစ်၏။</p>
၂၇။	<p>وَأَوْ أَنَّمَا فِي الْأَرْضِ مِنْ شَجَرَةٍ أَقْلَامٍ وَالْبَحْرِ يَمُّهُ مِنْ بَعْدِهِ سَبْعَةُ أَبْحُرٍ مَّا نَفَدَتْ كَلِمَاتُ اللَّهِ إِنَّ اللَّهَ عَزِيزٌ حَكِيمٌ ﴿٢٧﴾</p> <p>အကယ်၍ မြေကမ္ဘာမှ သစ်ပင်များသည် ကလောင်များဖြစ်၍၊ သမုဒ္ဒရာ- ထိုပြီးနောက် သမုဒ္ဒရာ ခုနစ်ဆက်ကို တိုးရွှေပေးသော်လည်း ပရမတ်ဘုရားရှင်၏ ဓမ္မတော်သည် ခမ်းခြောက်ဘွယ်မရှိ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။^{၁၁၉}</p>
၂၈။	<p>مَا خَلَقَكُمْ وَلَا بَعَثَكُمْ إِلَّا كَنَفْسٍ وَاحِدَةً إِنَّ اللَّهَ سَمِيعٌ بَصِيرٌ ﴿٢٨﴾</p> <p>သင်တို့အား ဖြစ်တည်စေခြင်း၊ သင်တို့အား နိုးထခြင်းသည် ဉာဉ်စရိုက် တစ်ခုတည်းမျှသာ ဖြစ်၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင်၊ မြင်နေသော အရှင်ဖြစ်၏။</p>
၂၉။	<p>أَلَمْ تَرَ أَنَّ اللَّهَ يُولِجُ اللَّيْلَ فِي النَّهَارِ وَيُولِجُ النَّهَارَ فِي اللَّيْلِ وَسَخَّرَ الشَّمْسَ وَالْقَمَرَ كُلٌّ يَجْرِي إِلَىٰ أَجَلٍ مُّسَمًّى وَأَنَّ اللَّهَ بِمَا تَعْمَلُونَ خَبِيرٌ ﴿٢٩﴾</p> <p>ပရမတ်ဘုရားရှင်သည် ညကို နေ့ထဲသို့ တိုးဝင်စေခြင်း၊ နေ့ကို ညထဲသို့ တိုးဝင်စေခြင်း နေနှင့်လတို့အား အသုံးခံများ ဖြစ်စေရန် ကိုယ်စီ သတ်မှတ်ကာလ အချိန်အတိုင်း စီးမျောနေစေသည်ကို သင်တို့ မမြင်သလော၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို သတင်းရနေတော်မူ၏။</p>
၃၀။	<p>ذَٰلِكَ بِأَنَّ اللَّهَ هُوَ الْحَقُّ وَأَنَّ مَا يَدْعُونَ مِنْ دُونِهِ الْبَاطِلُ وَأَنَّ اللَّهَ هُوَ الْعَلِيُّ الْكَبِيرُ ﴿٣٠﴾</p>

(၈၁၉) ဤသုတ်တော်တွင် ကလောင်များဟု ပြန်ဆိုသော **أَقْلَامٌ** အဘက်လားမွန် ဆိုသော ဝေါဟာရသည်၊ သစ်ပင်များကိုယ်တိုင် ကလောင်များ ဖြစ်လာနိုင်သည် တနည်းအားဖြင့် သစ်ပင်သစ်ပိုင်းများမှ ကလောင်တံများ ပြုလုပ်နိုင်သည်ဟု ဖြစ်သကဲ့သို့ သစ်ပင်များသည် ရေးမှတ်ခြင်းခံရသည့် စာရင်းတွင် ရှိသည်ဟုလည်း ဖြစ်ပေသည်။ တနည်းအားဖြင့် သစ်တောဌာနများ ဖြစ်ပေါ်လာမည်၊ သစ်ပင်များ၏ အမျိုးအမည်များအားလုံးကို အမည် ကင်ပွန်းတပ်လာနိုင်မည်၊ သို့မဟုတ် သစ်ပင်မျိုးစိတ်များကို မျိုးရိုးစီပြောင်းလဲလာစေနိုင်မည်- စသည်ဖြင့် **အဘက်လားမွန်** သည် မြောက် များစွာ ကျယ်ဝန်းသော အဓိပ္ပာယ်ကို ပေးပေသည်။ သမုဒ္ဒရာများ တိုးရွှေသည် ဆိုခြင်းကို ၁၈:၁၀၉ တွင်ကြည့်ပါ။

	<p>ယင်းမှာ၊ ဧကန်ပင် ပရမတ်ဘုရားရှင်၊ အရှင်သည် ပရမတ္ထသစ္စာဖြစ်၏။ အရှင် မုလဲ့၍ ဆုတောင်းနေကြရာတို့သည် အမှားသာဖြစ်၏။ ဧကန်ပင် ပရမတ်ဘုရားရှင်- အရှင်သည် အထွဋ်အထိပ်ဖြစ်တော်မူ၏။ ကြီးကျယ်တော်မူ၏။</p>
၃၁။	<p>أَلَمْ تَرَ أَنَّ الْفُلُكَ تَجْرِي فِي الْبَحْرِ بِنِعْمَتِ اللَّهِ لِيُرِيَكُمْ مِنْ آيَاتِهِ إِنَّ فِي ذَلِكَ لَآيَاتٍ لِكُلِّ صَبَّارٍ شَكُورٍ ﴿٣١﴾</p> <p>ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုဖြင့် ပင်လယ်သမုဒ္ဒရာ၌ သင်္ဘောများ စီးပျောနေကြသည်ကို သင်တို့ မမြင်သလော၊ အရှင်၏ နိမိတ်လက္ခဏာများကို သင်တို့မြင်နိုင်ရန် အလိုငှာ ဖြစ်၏။ ဧကန်ပင် ဤ၌ သည်းခံသူ၊ ကျေးဇူးသိသူတိုင်း အတွက် နိမိတ်လက္ခဏာရပ် ရှိနေ၏။</p>
၃၂။	<p>وَإِذَا غَشِيَهُمْ مَوْجٌ كَالظَّلِيلِ دَعَاؤُا اللَّهِ مُخْلِصِينَ لَهُ الدِّينَ فَلَمَّا نَجَّاهُمْ إِلَى الدِّبْرِ فَمِنْهُمْ مُّقْتَصِدٌ وَمَا يَجْحَدُ بِآيَاتِنَا إِلَّا كُلُّ خَتَّارٍ كَفُورٍ ﴿٣٢﴾</p> <p>လှိုင်းတံပိုးသည် အရိပ်စီး လွှမ်းခြုံသောအခါ၊ ပရမတ်ဘုရားရှင်ထံ ဆုတောင်းကြ၏။ သာသနာ၌ သန့်သန့်ထားကြ၏။ သူတို့အား ကုန်းပေါ်သို့ လွတ်မြောက်စေသည်နှင့် သူတို့ထဲမှ အလယ်အလတ်ကျသူ ရှိ၏။ သစ္စာဖောက် ဖုံးကွယ် မှောင်ချသူ ကိုယ်စီမှအပ ငါ၏သုတ်ဒေသနာများကို ပယ်ပစ်သူ မရှိချေ။^{၁၂၀}</p>
၃၃။	<p>يَا أَيُّهَا النَّاسُ اتَّقُوا رَبَّكُمُ وَآخَشُوا يَوْمًا لَا يَجْزِي وَالِدٌ عَنْ وَلَدِهِ وَلَا مَوْلُودٌ هُوَ جَازٍ عَنِ الْوَالِدِ شَيْئًا إِنَّ وَعْدَ اللَّهِ حَقٌّ فَلَا تَغُرَّنَّكُمُ الْحَيَاةُ الدُّنْيَا وَلَا يَغُرَّنَّكُم بِاللَّهِ الْغُرُورُ ﴿٣٣﴾</p> <p>အို လူသားတို့၊ သင်တို့၏ ကံကြမ္မာရှင်အား စည်းစောင့်ကြလော့၊ မွေးဖခင်က သူ့သားအား အစားမပေးနိုင်သော၊ သားက သူ့မွေးဖခင်အား တစ်စုံတစ်ရာ အစားမပေးနိုင်သော နေ့ကာလကို ကြောက်ရွံ့ကြလော့၊ ပရမတ်ဘုရားရှင်၏ ကတိတော်သည် သစ္စာတစ်ရပ်ပင် ဖြစ်၏။ လောကီသက်တမ်းက သင်တို့အား မမြူဆွယ်စေနှင့်၊ မြူဆွယ်သူက ပရမတ်ဘုရားရှင်မှ တိမ်းရန် သင်တို့အား မမြူဆွယ်စေနှင့်။</p>
၃၄။	<p>إِنَّ اللَّهَ عِنْدَهُ عِلْمُ السَّاعَةِ وَيُنَزِّلُ الْغَيْثَ وَيَعْلَمُ مَا فِي الْأَرْحَامِ وَمَا تَدْرِي نَفْسٌ مَّأَدَا تَكْسِبُ غَدًا وَمَا تَدْرِي نَفْسٌ بِأَيِّ أَرْضٍ تَمُوتُ إِنَّ اللَّهَ عَلِيمٌ خَبِيرٌ ﴿٣٤﴾</p> <p>ဧကန်ပင် အချိန်နာရီ အကြောင်းကို သိခြင်းမှာ ပရမတ်ဘုရားရှင်၏ ထံ၌သာ ရှိ၏။ အရှင်သည် မိုးကို သွန်းဖြိုးစေ၏။ ဝမ်းကြောတိုက်တွင်းမှ အရာအား သိနေတော်မူ၏။ နောက်နေ့စောစောတွင် မည်သည့်အရာအား ကျင့်ဆောင်ရရှိ မည်ကို မှန်းနိုင်သော ဉာဉ်မရှိ၊ မည်သည့် မြေ၌ သေရမည်ကို မှန်းနိုင်သော ဉာဉ်မရှိ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသော အရှင် သတင်းရနေသော အရှင် ဖြစ်၏။</p>

(၃၂၀) ဤသုတ်တော်မှပြောသော အလယ်အလတ်ကျသူ ဆိုသည်မှာ -အယူမသည်း မဇ္ဈိမပဋိပဋာ၌ ရှိသူ ဟု ဆိုလိုခြင်း မဟုတ်ချေ။ သူသည် ဒုက္ခကြီးကို ကြုံတွေ့သောအခါ၊ ဘုရားမှအပ အဘယ်ဆရာသမား အဘယ်ဘုန်းကြီးကိုမှ တမ်းတခွဲခြင်း မရှိပေ။ သို့သော် ဘေးကင်းသည်နှင့် ဘုရားရှင်ကို အကြွင်းမဲ့ယုံကြည်ရမည် ဆိုသည့် စိတ်အား မေ့လျက် ဘုရားနှင့်- ဆရာသမား ဘုန်းကြီးများကြား၌ နှစ်ဘက်ခွဲလျက် ရပ်တည်ခြင်းကို ဆိုလိုပေသည်။